




Hkum gawngli Kanu num shagu hkam kaja myit pyaw lam lu la ra ai.
 ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကွန်းမာမြင်းစိတ်ဆွမ်းသာခြင်း ရရှိရန်။
Dum n'ta masha ni mung lanu lahku ya na lit nga ai.
 မိသားစုဝင်များလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်။
Myit simsa let hkring la ra ai.
 ကိုယ်ဝန်ဆောင်စဉ် သက်တောင့်သက်သာအနားယူရန်။
Bawngring tsawmhtap ai Kasha shangai hkra, Kanu ni nan hkan sa ga.
 ကွန်းမာဖွံ့ဖြိုးသော ကလေးရရှိဖို့ မိသားစုတိုင်းကူညီဖို့။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊
 Unicef (ပြန်မာ) The Leprosy Mission Myanmar ၊ ပြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်
 အသင်းချုပ်(မဃုညာဌာန)နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဧကရာဇ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။




Hkum gawngli kanu num ni hkam la hkan sa Lam.
 ကိုယ်ဝန်ဆောင်
 အမျိုးသမီးတိုင်း
 ခံယူလိုက်နာသင့်သော
 အလေ့အထများ

